

လျှို I နှ၊ <sho> 山谷 II က၊ <sho> ①穿过，穿入，钻入： နှါးကြိုး~သည်။ 给牛穿牛鼻绳。 / တံခါးခွံမင်းတုပ်~၏။ 插上门闩。②隐藏，躲藏，藏辉，深藏若虚： ချုံထဲ၌ ~ နေသော ယုန်။ 藏在灌木丛里的兔子 / ပညာကို ~ ထားတယ်။ 才华不外露 / သူတို့မမြင်အောင်ကျန်တော်အသာ ~ ပြီးပြန်လာပါတယ်။ 背着他们，我悄悄地回来了。③屈从，顺从： ကျွန်ုပ်မည် သူ၏လက်အောက်သို့မျှမ ~ ဝင်လိုပါ။ 我不愿屈从任何人。

လျှိုမြောင် နှ၊ <sho myaun> = လျှိုရိုး  
 လျှိုရိုး နှ၊ <sho yo> 山谷，峡谷  
 လျှိုဝင် က၊ <sho win> 钻进，钻入，投入  
 လျှိုသွင်း က၊ <sho thwin> 插入  
 လျှို က၊ <sho> ①弯腰低头，弯腰： လူကြီးသူမများရွေ့တွင် ခေါင်းကို ~ ရှိသွားရသည်။ 在长辈面前走过要弯腰低头 (以示尊敬)。②隐藏 ③钻入： ရေထဲကိုငုပ် ~ သွားသည်။ 钻入水中。 / မြေ ~ မိုးပျံ 飞天钻地

လျှိုငှပ် က၊ <sho: ngout> 钻入  
 လျှိုဝင် က၊ <sho: win> = လျှိုငှပ်  
 လျှိုဝပ် က၊ <sho: wut> 隐伏在……里面  
 လျှို နဝ၊ <shan> ①满溢，溢出： မိုးအလွန်သည်း၍ကမ်းများကိုရေ ~ ၏။ 雨下得很大，河水都溢出来了。 / ပညာ ~ တယ်။ 知识渊博。②闪耀，光亮： အရောင် ~ သည်။ 发光。③轻浮，不稳重： ~ တံမိန်းကလေး 轻浮的姑娘 ④越过，အရေးမကြီးသည့်အပိုင်းကိုမူ ~ ရှိဖတ်နိုင်သည်။ 不重要的部分，粗略看一下就行了。 / ကျည်ဆံကလေးပေါ် ~ သွားသည်။ 子弹从人头上飞过。⑤(喻)听不进： ပြောသမျှဆိုသမျှလူ့အဖို့ ~ နေသည်။ 一切劝说他都听不进去。

လျှိုကျ က၊ <shan kya> 溢出： ရေတွေ ~ နေတယ်။ 水溢出来了。

လျှိုညံ က၊ <shan nyi> (书)辉煌，闪耀  
 လျှိုညီး က၊ <shan nyi> = လျှိုညံ  
 လျှိုတက် က၊ <shan tet> (书)①多，丰富，满②光亮  
 လျှိုထွက် က၊ <shan htwet> 溢出，冒出  
 လျှိုပ က၊ <shan pa> = လျှိုညံ  
 လျှိုပြောင် က၊ <shan pyaun> = လျှိုညံ  
 လျှိုဖိတ် က၊ <shan pheit> ①发亮，闪烁②溢出  
 လျှိုမြှူး က၊ <shan myu> = လျှိုညံ  
 လျှိုလက် က၊ <shan let> = လျှိုညံ  
 လျှိုလင်း က၊ <shan lin> = လျှိုညံ  
 လျှိုဝေ က၊ <shan wei> ①发亮，闪烁，闪耀 ②溢出  
 လျှိုဝင်း က၊ <shan win> = လျှိုညံ

လျှောက် I က၊ <shaut> ①上奏(皇帝)；禀告： ရွှေဝါးတော်မြတ် အောက်မှရိုးခိုးသံတော်ဦးတင် ~ ပါ၏။ 在御前上奏。②申请： အလုပ် ~ သည်။ 申请工作。③走： လမ်း ~ သည်။ 走路，散步。 / စကြာ ~ သည်။ 散步。④通畅： သွေးလေ ~ ပါ။

气血不畅通。 II ကဝ၊ <shaut> 到处，随便： ~ ပြောသည်။ 随便乱说；东拉西扯。 / ~ လုပ်သည်။ 到处干。

လျှောက်ကြား က၊ <shaut kya> 申诉  
 လျှောက်ချက် နှ၊ <shaut khyet> 呈述，申请  
 လျှောက်စာ နှ၊ <shaut sa> = လျှောက်လွှာ  
 လျှောက်စာဆက်စာ နှ၊ <shaut sa hset sa> (给僧侣、国王等的)奏折

လျှောက်ဆို က၊ <shaut hso> 禀告，奏请  
 လျှောက်တင် က၊ <shaut tin> = လျှောက်ထား  
 လျှောက်ထား က၊ <shaut hta> ①申请： အလုပ်ရဖို့ ~ သည်။ 申请工作。②奏： ရှင်ဘုရင်အား ~ သည်။ 向国王上奏。  
 လျှောက်ထားသူ နှ၊ <shaut hta: thu> 申请人；上奏者  
 လျှောက်ထုံး နှ၊ <shaut hton> 古代学者、大臣办事审案的奏折(成为后人办事执法的依据)

လျှောက်ပန် က၊ <shaut pan> 禀告，奏请  
 လျှောက်ပြန်သံပေး နှ၊ <shaut pyan than bei> 求爱者(到女方家门前徘徊发出声响或唱歌求爱)

လျှောက်မေး က၊ <shaut mei> 请教，询问  
 လျှောက်လဲ က၊ <shaut le> 【律】辩护，答辩，抗辩  
 လျှောက်လဲချက် နှ၊ <shaut le: gyet> 【律】答辩  
 လျှောက်လွှာ နှ၊ <shaut hlwa> 申请书，奏本  
 လျှောက်လွှာစာရွက် နှ၊ <shaut hlwa sa ywet> 写申请书用纸，公文纸

လျှောက်လွှာစာကြေး နှ၊ <shaut hlwa set ku> = လျှောက်လွှာစာရွက်

လျှင် I ဝ၊ <yin / hlyin> ①加强语气，常和 ဝင် 连用 ②每个： တနာရီ ~ ၅မိုင်နှုန်းနှင်ပြေးသည်။ 以每小时五英里的速度跑。 II ဝ၊ <yin / hlyin> 如果……的话： ပေး~ယူ။ 如果给就拿。

လျှင်...ခြင်း/လျှင်...ချင်း ဝ၊ <hlyin...gyin / hlyin...gyin> .....马上就.....၊ ရောက်လျှင်ရောက်ခြင်း 一到就..... / သိလျှင်သိခြင်း 一知道就.....

လျှင် I နှ၊ <shat / hlyat> 闪电，电光 II နဝ၊ <shat/hlyat> 草率，马虎： အလုပ်အကိုင် ~ သည်။ 工作马虎。 III က၊ <hsat/hlyat> ①打闪，闪亮： အရောင် ~ သည်။ 闪亮。②火燎： လက်ကိုမီး ~ သွားသည်။ 手被火燎了一下。③擦着地，蹭地，从表面蹭过： လေယာဉ်သည်ရေပြင်ကို ~ ရှိပျံသွားသည်။ 飞机贴着水面飞过。④从表面上轻轻取： ဆန်ကိုအပေါ်ယံမှ ~ ရှိယူသည်။ 从表面上取米。

လျှင်ကာပစ္စည်း နှ၊ <hlyat ka pyit si> 【物】绝缘体  
 လျှင်ကူးပစ္စည်း နှ၊ <hlyat ku: pyit si> 【物】导(电)体  
 လျှင်ခြည် နှ၊ <hlyat khyi> 电光，闪电  
 လျှင်စာ နှ၊ <shat sa> 贿赂： ~ စားတဲ့တရားသူကြီးသည်ရာထူးကျ သွားသည်။ 受贿的法官被降职了。